



**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်၊ ဇူလိုင်လ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ၊ ၂၀၂၃ ခုနှစ်**

**Karenni Civil Society Network**

P.O. Box - 100, Mae Hong Son, 58000, Thailand  
 Phone: 06 5329 7814, E-mail:kcsn2010@gmail.com

**ဖေဖော်ဝါရီလ ၁၅ ရက်၊ ၂၀၂၃ ခုနှစ်**


**ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တင်္ဂြိုမ် အခြေအနေ တင်ပြချက်၊ ဇူလိုင်လ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ထိ၊ ၂၀၂၃ ခုနှစ်**  
**ကရင်နီပြည်နယ်နှင့် ဖယ်ခုံမြို့နယ် အတွင်း စစ်ကောင်စီ၏ ချိုးဖောက်မှုများ အကျဉ်း**

စဉ်		ဖေဖော်ဝါရီ ၁ - ဇူလိုင်လ ၂၉ ရက်၊ ၂၀၂၃	ဇူလိုင်လ ၃၀ ရက် - ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃	စုစုပေါင်း
၁	အရပ်သားများ သတ်ဖြတ်ခံရခြင်း	၂၉၂	၅	၂၉၇
၂	အရပ်သားများ ဖမ်းဆီးခံရခြင်း	၃၃၄		၃၃၄
၃	အရပ်သားများ ထိခိုက်ဒဏ်ရာရခြင်း	၃၃၅	၆	၃၄၁
၄	<b>အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ</b>			
	လွိုင်ကော်မြို့နယ်	၁၀၃	၂၇	၁၃၀
	ဒီးမော့ဆိုမြို့နယ်	၄၂၃		၄၂၃
	ဖယ်ခုံမြို့နယ်	၂၈၄	၁	၂၈၅
	ဖရူဆိုမြို့နယ်	၆၁		၆၁
	ဘောလခဲမြို့နယ်	၂		၂
	ရှားတောမြို့နယ်	၁		၁
၅	<b>ထုတ်ပယ်ခြင်းခံရသော CDM ပညာရေးဝန်ထမ်းများ</b>			
	ဖရူဆိုမြို့နယ်	၅၂၆		၅၂၆
	ဒီးမော့ဆိုမြို့နယ်	၁၁၂၃		၁၁၂၃
	မယ်စွဲမြို့နယ်	၇၈		၇၈
	ဖါးဆောင်းမြို့နယ်	၁၅၂		၁၅၂
	ရှားတောမြို့နယ်	၅၄		၅၄
	ဖယ်ခုံမြို့နယ်	၆၄၈		၆၄၈
	ဘောလခဲမြို့နယ်	၄၂		၄၂
	<b>စုစုပေါင်းထုတ်ပယ်ခြင်း</b>	<b>၂၆၂၃</b>		<b>၂၆၂၃</b>

ထွက်ပြေးတိမ်းရှောင်မှုများအကျဉ်း

စဉ်	မြို့နယ်	ခန့်မှန်းဦးရေ ဇန်နဝါရီလ ၂၉ ရက်နေ့ အထိ	IDPs အသစ် ဇန်နဝါရီလ ၃၀ ရက် - ဖေဖော်ဝါရီလ ၁၂ ရက်	စုစုပေါင်း ထွက်ပြေးတိမ်းရှောင်မှုများ
၁	လွိုင်ကော်	၅၂၃၁၁		၅၂၃၁၁
၂	ဒီးမော့ဆို	၇၈၂၆၅		၇၈၂၆၅
၃	ဖရူဆို	၄၄၀၃		၄၄၀၃
၄	ဖါးဆောင်း	၄၀၀၀		၄၀၀၀
၅	ဖယ်ခုံ	၅၆၀၀၀		၅၆၀၀၀
၆	ရှားတော	၂၃၉၅		၂၃၉၅
၇	မယ်စုံ	၁၀၀၀		၁၀၀၀
၈	ဘောလခဲ	၃၇၄၁		၃၇၄၁
	<b>စုစုပေါင်း</b>	<b>၂၀၂၁၁၅</b>		<b>၂၀၂၁၁၅</b>

စကစ စစ်ဆင်ရေးများနှင့် ချိုးဖောက်မှုများပြုလုပ်သည့်နေရာ၊ ဇန့်ဝါရီလ(၃၀)ရက်မှ ဖေဖော်ဝါရီလ(၁၂)ရက်၊ ၂၀၂၃ခုနှစ်



**စစ်ကောင်စီမှ ကရင်နီပြည်နယ် လေးမြို့နယ်အား စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်၊ စစ်ဘေးရှောင်နေရာများအား လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်**

ဇန်နဝါရီလ ၃၁ ရက်၊ ကရင်နီပြည် ရှားတောမြို့နယ်တွင် စစ်ကောင်စီမှ သွားလာခွင့်လက်မှတ်များ ရယူပြီး သွားလာကြရန် စာထုတ်ထားသည်။ ဒေသခံများ၏ အမည်၊ ယာဉ်အမှတ်၊ ယာဉ်အမျိုးအစား၊ ကုန်ပစ္စည်းစသည့် အချက်အလက်များပါဝင်သော လက်မှတ်အား ဖြည့်စွက်ပြီးမှသာ သွားလာခွင့်ရှိသည်။

ဖေဖော်ဝါရီလ ၁ ရက်၊ နံနက် ၁၁ ရီအချိန်တွင် နယ်မြေရှင်းလင်းရေး ပြုလုပ်နေသော DMO - Local PDF တပ်ရင်း(၂) နှင့် KNDF တပ်ရင်း (၁)တို့မှ စစ်ကောင်စီတပ်များ၏ သတ်ဖြတ်ခြင်းခံခဲ့သော ရွာသား အမျိုးသား အလောင်းတစ်လောင်းအား တွေ့ရှိခဲ့သည်။ ၎င်းအလောင်းအား သေနတ်ဒဏ်ရာနှင့် ဓါးဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်။

ဖေဖော်ဝါရီ ၂ ရက်၊ စစ်ကောင်စီမှ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ် ၈ ပြည်နယ်မှ မြို့နယ်ပေါင်း ၃၇ မြို့နယ်အား စစ်အုပ်ချုပ်ရေး ဥပဒေဖြင့် ကြေညာပြီး ၎င်းအထဲတွင် ကရင်နီပြည်နယ်မှ လေးမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းက (၁၁) မြို့နယ်၊ ချင်းပြည်နယ်က (၈) မြို့နယ်၊ ပဲခူးတိုင်းဒေသကြီးက (၅) မြို့နယ်၊ မကွေးတိုင်းဒေသကြီးက (၅) မြို့နယ်၊ တနင်္သာရီတိုင်းအတွင်းမှ (၂)မြို့နယ်တို့အား စစ်အုပ်ချုပ်ရေး ကြေညာထားသည်။ ကရင်နီပြည်နယ်မှ လေးမြို့နယ်ဖြစ်သော ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ရှားတောမြို့တယ်တို့ ဖြစ်သည်။

ဖေဖော်ဝါရီလ ၃ ရက်၊ ည ၆ နာရီခွဲအချိန်တွင် ကရင်နီပြည် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ စစ်ဘေးရှောင်စခန်းတစ်ခုအား လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက် ခဲ့သည့်အတွက် စစ်ဘေးရှောင်ဆေးခန်း၏တစ်ခု မီးလောင်ပျက်စီးသွားသည့်အပြင် စာသင်ဆောင်၊ စာရွက်စာတမ်းများ၊ ဆေးပစ္စည်းများ၊ ရိက္ခာများလည်း မီးလောင်ပျက်စီးသွားခဲ့သည်။

ဖေဖော်ဝါရီလ ၄ ရက်၊ ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ လွိုင်ကော်မြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးကာ ကရင်နီပူးပေါင်းတပ်များမှ တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထိုညတွင် စစ်ကောင်စီ၏ လက်နက်ကြီးများ အဆမတန်ပစ်ခတ်သောကြောင့် ဝါရီကော့ကုန်းရွာမှ ဝမ်းနည်းခြင်းသခင်မ ဘုရားရှိခိုးကျောင်း ထိမှန်ပျက်စီးသွားသည့်အပြင် နေအိမ်ပေါင်း ၂၀ လုံး ထိမှန်ပျက်စီးသွားခဲ့သည်။ သည့်အပြင် ကား၊ အိမ်မွေးတိရစ္ဆာန်များသေဆုံးခဲ့ရပြီး လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။



ဝါရီကော့ခူကျေးရွာ၊ လွိုင်ကော်မြို့နယ်ရှိ ကက်သလစ်ဘုရားရှိခိုးကျောင်းအား လက်နက်ကြီးဖြင့် ပစ်ခတ်

ဖေဖော်ဝါရီလ ၆ ရက်၊ ဒီးမော့ဆိုမြို့နယ်၊ ဇရပ်ဖြူလမ်းတွင် အမျိုးသား ၆ ဦး စီးနင်လာသော ကားတစ်စီးသည် မိုးနင်းမိပြီး ၄ ဦးသေဆုံးကာ ၂ ဦးသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ဖေဖော်ဝါရီလ ၈ ရက်၊ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မိုးမြို့တွင် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တင့်ကား (၁)စီးအပြင် အင်အားအမြောက်အများဖြင့် ဖြည့်တင်းနေသော စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲပြင်းထန် ခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်၊ မွန်းလွဲ ၁ နာရီအချိန်တွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့အတွင်းသို့ လက်နက်ကြီး ၄ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးငယ် တစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ထိမှန် ဒဏ်ရာရရှိသွားခဲ့သည်။ ထိမှန်ဒဏ်ရာရရှိသွားသည့် အသက် ၁၉ နှစ်အရွယ် မဘီဗျားနာသည် ဘယ်ဘက်လက်သန်းပြတ်ထွက် ဒဏ်ရာရရှိကာ အသက် ၁၃ နှစ်အရွယ်ရှိ ကလေးငယ်တစ်ဦးမှာမူ ညာဘက်နားရွက်နားတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သော မောင်လမင်း မောင်မောင် တို့ဖြစ်သည်။ ထိုတရက်အတွင်း ညသန်းခေါင်အချိန်တွင် စစ်ကောင်စီမှ လွိုင်ကော်နှင့် ၁၀ မိုင်အကွာတွင် ရှိသော ကြတ်ဂူအနီး လေကြောင်းဖြင့်ပုံးကြဲတိုက်ခိုက်ကာ တဲအိမ်တစ်လုံး ထိမှန်ပျက်စီး သွားခဲ့သည်။

ဖေဖော်ဝါရီလ ၁၀ ရက်၊ နေ့လည် ၁၁ နာရီအချိန်တွင် ခမရ ၂၅၀ မှ လက်နက်ကြီးများဖြင့် ပါလောင်းကျေးရွာသို့ ပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ပေါက်ကွဲကာ နေအိမ် ၃ လုံးထိမှန်ပျက်စီးခဲ့သည်။ ည ၁၁ နာရီခွဲအချိန်တွင် ဖယ်ခုံမြို့နယ် ရီလုံရိကန်ကျေးရွာအုပ်စု၊ ဝါရီခူကျေးရွာရှိ မယ်တော်ဂူကုန်းအား စစ်ကောင်စီမှ ပေါင်အလေးချိန် ၅၀၀ ရှိသော ပုံးသီးဖြင့် လာရောက်ပုံးကြဲသွားခဲ့ပြီး အဆောက်အဦးတစ်လုံး ထိမှန်ပျက်စီး သွားခဲ့သည်။ သို့သော်လည်း ထိခိုက်သေဆုံးမှုများ မရှိခဲ့ပေ။

ဖေဖော်ဝါရီလ ၁၂ ရက်၊ နေ့လည် ၁၁ နာရီအချိန်တွင် လွိုင်ကော်၊ ထီရိကျေးရွာအတွင်း စစ်ကောင်စီမှ ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး နှစ်နှစ်ကျော်အရွယ် ယောက်ျားလေးတစ်ယောက် ညာဘက်ခြေထောက်အား ထိမှန်ဒဏ်ရာရရှိသွားခဲ့သည်။

**Contact persons:**

Khu Ko Reh                      Tel: +666 5329 7814

Khu Ruby                         Tel: +666 3184 2980

Website : [www.karennicsn.org](http://www.karennicsn.org)

Facebook: Karenni Csn (or) <https://www.facebook.com/kcsnengbur>

Email: [kcsn2010@gmail.com](mailto:kcsn2010@gmail.com)